




မ္ၢ်ယကဘၣ်ဖျိၣ်နီၣ်ကျါၣ်ဘၢမံၣ်တခါၤ.

တလိၣ်ဘၣ်. ဖဲနမ့ၢ်အိၣ်ဆူၣ်အိၣ်ချ့အခါ, တၢ်ဖျိၣ်နီၣ် ကျါၣ်ဘၢမံၣ်တခါတၢ်တလိၣ်ဘၣ်အီၤဖဲပုၤတၢ်ပူၤတၢ် ဆါအယၢ် COVID-19 ရၤလီၤအသးအိၣ်ဝဲဒၣ်စ့ၤအလီၤ န့ၣ်လီၤ. သနၢ်က့ဖဲနမ့ၢ်အိၣ်ဝဲဒၣ်လၢတၢ်အိၣ်သးတခါ ဖဲနီၣ်ခိအတၢ်အိၣ်စီၤစ့ၤန့ၣ်မ့ၢ် ကီၤဝဲဒၣ်အဒိၣ်သိးဒီးကမ့ၢ်တၢ် တီထီၣ်ဆုၤလီၤအပူၤန့ၣ်, နယုထၢလၢနကဖျိၣ်ဝဲဒၣ်နီၣ် ကျါၣ်ဘၢမံၣ်တခါသ့လီၤ.

လၢတၢ်ကအိၣ်ဆိးပူၤဖျဲးဒီး COVID အဂီၢ်, မၤဘၣ်တၢ် ၃မံၤ-

1. သ့ကဆိမ့တမ့ၢ်ဒီးဒူးသ့ကဆိနစုတဖၣ်ဒီးကသံၣ်ထံအိၣ်ဒီးသံးအစီ
2. နီၣ်ခိအတၢ်အိၣ်စီၤစ့ၤ (၁.၅မံထၢၣ်)
3. မၤန့ၢ်ဘၣ် COVIDSafe အဲးဖဲတက့ၢ်



အိၣ်ဆိးဘၣ်စ့ၢ်ကီးလၢဟံၣ်ဖဲနမ့ၢ်အိၣ်တဆူၣ်တချ့ဒီး မၤကွၢ်နသးအခါန့ၣ်တက့ၢ်.

ဖဲနမ့ၢ်ယုထၢလၢတၢ်ကဖျိၣ်ဝဲဒၣ်နီၣ်ကျါၣ်ဘၢမံၣ်န့ၣ်, တၢ် အံၤအကါဒိၣ်ဝဲဒၣ်လၢ-



နကသ့ကဆိနစုတချးနဖျိၣ်ထီၣ်နီၣ်ကျါၣ်ဘၢမံၣ်န့ၣ်လီၤ



မၤလီၤတၢ်အကျါၣ်ဘၢနနါစ့ၤဒီးနထးခိၣ်ဒီးကးဘၢယၢ်န ခၣ်ယံးယံး, နနါစ့ၤအဖီခိၣ်ဒီးနဘိးပၤခံကပၤလၢန့ၣ်လီၤ.



တဘၣ်ဖိၣ်နီၣ်ကျါၣ်ဘၢမံၣ်အမံၣ်ညါတကပၤဖဲဖျိၣ်အီၤအခါမ့တမ့ၢ်ဖဲဘၣ်လီၤကွၢ်အီၤအခါတဂ့ၤ. ဖဲနမ့ၢ်ဖိၣ်ဘၣ်နီၣ်ကျါၣ်ဘၢမံၣ်အခါ, သ့ကဆိမ့တမ့ၢ်ဒီးဒူးန စုဒီးကသံၣ်ထံအိၣ်ဒီးသံးအစီတဖၣ်တဘျီယီတက့ၢ်. တဘၣ် ပျဲနီၣ်ကျါၣ်ဘၢမံၣ်လီၤကစဲၤဝဲဒၣ်လၢနကီၢ်ဘိအလီၤတဂ့ၤ.



သ့ကဆိမ့တမ့ၢ်ဒီးဒူးနစုတဖၣ်ဒီးကသံၣ်ထံအိၣ်ဒီးသံးအစီ ဖဲနဘၣ်လီၤနီၣ်ကျါၣ်ဘၢမံၣ်ဝံၤအလီၤခံတက့ၢ်.



*နီၣ်ကျါၣ်ဘၢမံၣ်တဖၣ်လၢတၢ်သူအီၤလၢတဘျီအဂီၢ် တၢ်တကပြဲးသူကဒါက့ၤအီၤဘၣ်ဒီးစူးကွၢ်အီၤတဘျီယီဖဲ သူအီၤဝံၤအလီၤခံန့ၣ်တက့ၢ်.

အရ့ဒိၣ်- ပုၤလၢအအိၣ်ဒီးတၢ်ကသါထီၣ်ကသါလီၤ အတၢ်ဆူးတၢ်ဆါလၢအယံၢ်အထၢတဖၣ်ကပြဲးကွၢ်ယု ကသံၣ်ကသီအတၢ်ဟ့ၣ်ကူၣ်တချးသူဝဲဒၣ်နီၣ် ကျါၣ်ဘၢမံၣ်အခါန့ၣ်လီၤ.
လၢတၢ်ဂ့ၢ်တၢ်ကျိၤဆူညါအဂီၢ် www.health.gov.au